



နေ့စွဲ။ ။ မတ်လ ၂၁ရက်၊ ၂၀၂၀

ပွဲလမ်းသဘင်နှင့် အခမ်းအနားများ ယာယီရပ်ဆိုင်းထားရန် ကြေငြာချက်

လေးစားအပ်ပါသော ကြယ်စင်အိမ်ရာဝင်းအတွင်း နေထိုင်ကြသူများခင်ဗျာ/ရှင်

Star City သည် လူထုဗဟိုပြုအဖွဲ့အစည်း တစ်ခုဖြစ်သည့်အားလျော်စွာ အိမ်ရာနေပြည်သူများ၏ ကျန်းမာရေး၊ သာယာရေးနှင့် ဘေးကင်းလုံခြုံရေးသည် ကျွန်ုပ်တို့အားလုံး၏ အထူးဦးစားပေးဖြစ်ပါသည်။ မတ်လ ၁၂ရက်၊ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကြေငြာချက်အရ COVID-19 ကို ကမ္ဘာ့ကပ်ရောဂါဖြစ် သတ်မှတ်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ အိမ်ရာ၏ပွဲလမ်းသဘင်များ၊ လူစုလူဝေးဖြင့်ကျင်းပသော အခမ်းအနားများအား နိုင်ငံတော်အစိုးရမှ နောက်ထပ်ကြေငြာချက် မထုတ်ပြန်မချင်း ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်။

ကြယ်စင်မြို့တော်အိမ်ရာနေ မိသားစုများမှလည်း ယခုအချိန်အခါသမယတွင် ပွဲလမ်းသဘင်များ၊ လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ မပြုလုပ်ကြရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။

ယခုကဲ့သို့ ကာကွယ်လုပ်ဆောင်ချက်များ ပြုလုပ်ခြင်းမှာ နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသော “ဧပြီလ ကုန်အထိ ပွဲလမ်းသဘင်များ၊ လူစုလူဝေးဖြင့်ကျင်းပသော အခမ်းအနားများ လုံးဝမပြုလုပ်ကြရန်ပန်ကြားချက်” အား လေးစားလိုက်နာခြင်း ကြောင့် ဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် COVID-19 ကူးစက်ပြန့်ပွားမှုမရှိနိုင်ရန်အတွက် အရေးပေါ်စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ စီစဉ် ဆောင်ရွက်နေချိန်တွင် လူကြီးမင်းများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းလိုပါသည်။

“ကျွန်ုပ်တို့၏ အိမ်ရာဝင်းအတွင်း ရောဂါပိုး ဝင်ရောက်ပြန့်ပွားမှုမရှိစေရန် အတူတကွ လက်တွဲတွန်းလှန်ကြပါစို့။”

ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော အခြေခံကာကွယ်စောင့်ရှောက်ရေး လမ်းညွှန်ချက်များနှင့် မူဝါဒများကို မိမိနှင့် မိမိပတ်ဝန်းကျင်အကြား ရောဂါပြန့်နှံ့မှုကင်းဝေးစေရန် နိုးနိုးကြားကြားဖြင့် လိုက်နာကြရန် လိုအပ်ကြောင်း နှိုးဆော်အပ်ပါသည်။



ထူးခြားသောအခြေအနေဖြစ်စဉ်များနှင့် ပတ်သက်၍ဖြစ်စေ၊ သိရှိလိုသောအချက်များနှင့် ပတ်သက်၍ဖြစ်စေ customercare@yomaland.com သို့ စာပို့၍ အကြောင်းကြားနိုင်ပါသည်။ နောက်ဆုံးရ သတင်းအချက်အလက်များကိုလည်း လူကြီးမင်းတို့ထံ အချိန်နှင့်တပြေးညီ ပေးပို့ဆက်သွယ်သွားမည် ဖြစ်ပါသည်။

အရေးပေါ်ကျန်းမာရေးဆိုင်ရာဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

- ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန - 09-449001261, 09-794510057
- မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန - 09-2000344, 09-43099526
- ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန - 067-3431432, 067-3431434, 09-429228991, 09-459149477
- ပြည်သူ့ကျန်းမာရေး အရေးပေါ်တုန့်ပြန်ရေးဌာန - 067- 3420268
- သန်လျင်ဆေးရုံ - 056 21 511
- ချမ်းမြေ့မေတ္တာဆေးရုံ (သန်လျင်) - 09 42012 3047

ယခုလို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် လူကြီးမင်းတို့ အားလုံးကျန်းမာ၊ ဘေးကင်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

လေးစားစွာဖြင့်

Star City Management